

## မြို့ခန္ဓာ (၅၉) အသုတ်လိုက် (အလု ဟရာတ်)

ဉာဏ်စဉ်ကိန်းဝင်ပေးမူ အမှတ်စဉ် (၁၀၀)၊ သုတ်ဒေသနာ (၂၄)ပါး

ဦးဧရိယာများ ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရာဇာရှင် အကြောင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁

၁။	<p style="text-align: center;"><b>سَبَّحَ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَهُوَ الْغَيْرُ الْحَكِيمُ</b></p> <p>မိုးများအတွင်း မြှုပ်အတွင်း ရှိသမျှသည် ပရမတ်ဘရားရှင်အား ဦးထိပ်ထားနေကြ၏။ အရှင်သည်ကား ဘုန်းတော်ရှင် မမွေသတ်ရှင် ဖြစ်တော်မူ၏။</p>
၂။	<p style="text-align: center;"><b>هُوَ الَّذِي أَخْرَجَ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ مِنْ دِيَارِهِمْ لِأَوْلِ الْحَشْرِ مَا ظَنَنتُمْ أَنْ يَخْرُجُوا وَظَلَّمُوا أَنَّهُمْ مَانِعُهُمْ حُصُونُهُمْ مِنَ اللَّهِ فَأَتَاهُمُ اللَّهُ مِنْ حَيْثُ لَمْ يَحْسِبُوا وَقَدْ فَيْ قُلُوبِهِمُ الرُّعْبُ يُخْرِبُونَ بُيُوتَهُمْ بِأَيْدِيهِمْ وَأَيْدِيِ الْمُؤْمِنِينَ فَاعْتَرُوا يَا أُولَئِكَ الْأَبْصَارِ</b></p> <p>အရှင်သည် ကျမ်းစာ ပိုင်းသားများမှ ပုံးကွယ်သောသူတို့အား သူတို့၏ အိုးအိမ်များမှ ပထမအကြိမ် အသုတ်လိုက် မောင်းထုတ်စေသော အရှင် ဖြစ်၏။ သူတို့အား မောင်းထုတ်စေမည်ဟု သင်တို့ မစဉ်းစားခဲ့ချေ။ သူတို့ကလည်း သူတို့၏ ထိန်းသိမ်းကာကွယ်မှုသည့် ပရမတ်ဘရားရှင်၏ထိမှ ဟန်တားနိုင်မည်ဟု စဉ်းစားခဲ့၏။ သို့သော ပရမတ် ဘရားရှင်သည် သူတို့ မစဉ်းစားထားသော နေရာမှ ရောက်ရှိလာစေ၍ သူတို့၏ စိတ်နဲ့ကို ကြောက်လန်း ဝန်ပိုင် စေခဲ့၏။ သို့ဖြင့် သူတို့၏ လက်များဖြင့်- ယုံကြည်သူများ၏ လက်များဖြင့် သူတို့၏ အိမ်ယာများကို ဖြို့ဖျက်စေခဲ့၏။ အိုးအိမ်များ သူတို့သို့ သင်ခန်းစာယူကြကုန်လော့။၁၀၆</p>
၃။	<p style="text-align: center;"><b>وَلَوْلَا أَنْ كَتَبَ اللَّهُ عَلَيْهِمُ الْجَلَاءَ لَعَذَبَهُمْ فِي الدُّنْيَا وَلَهُمْ فِي الْآخِرَةِ عَذَابٌ أَنَّارٌ</b></p> <p>အကယ်၍ ပရမတ်ဘရားရှင်သည် သူတို့အပေါ်၍ ကြည်လင်ပြတ်သားသော ပြစ်အက်ကို ပြောန်းတော်မူခဲ့လျှင် သူတို့အတွက် ဤလောက် ဘဝ်၍ ကံဝ်ကြွေးသည် ရှိနေ၍၊ နောင်ဘဝ် အပူမီး ဝင်ကြွေးသည် ရှိလွှား။</p>
၄။	<p style="text-align: center;"><b>ذَلِكَ بِأَنَّهُمْ شَاقُوا اللَّهَ وَرَسُولَهُ وَمَنْ يُشَاقِّ اللَّهَ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ</b></p> <p>ဤသည်မှာ သူတို့သည် ပရမတ်ဘရားရှင်နှင့် အရှင်၏ ဥက္ကလာဏ်စဉ်တော်ဆောင်အား ဂိုဏ်းခွဲသောကြောင့် ဖြစ်၏။ ပရမတ်ဘရားရှင်အား ဂိုဏ်းခွဲသူအား ကေန်ပင် ပရမတ်ဘရားရှင်သည် ပြတ်သားစွာ ချုပ်ကိုပိုင်တော် ဖြစ်၍ ဤအတွက် ကျမ်းစာပိုင်းသားများ ရှိယူပိုင်းစားမှု ရှိနေ၍ ဖြစ်သည်။ ဘဝ်မှာ ရှိယူပိုင်းစားမှု အားလုံးကို မဆိုလိုပေ။ ထိုသူများ၏ အနက်မှ ရန်သူဘက်တွင် ပါဝင် သော ရန်သူများကိုသာ ဆိုင့်ပေသည်။ ရန်သူများအား မောင်းထုတ်ခြင်း၊ ပြည်နှင်းအက်ပေးခြင်းမှာ နိုင်ငံတိုင်းတွင် ပြုလုပ်ရသော အကြေအနေသာ ဖြစ်ပေသည်။ သို့မဟုတ်က နိုင်ငံတော် အေးအုပ်းသာယာရေးအား မည်သည်နည်းနှင့်မျှ ထိန်းသိမ်းစေစွာ ရှောက်နိုင်မည် မဟုတ်ချေ။ ထို အပြင် ထို ရန်သူ တို့သည် ရန်သူ ဖြစ်လန်းကစား- လူသားများပင် ဖြစ်၍ ထိုသူတို့၏ အသက်အိုးအိမ် လျှို့မှုသည်လည်း အရေးကြီးလှုပေသည်။ အစွဲလာမ် သာသနာသည် ထိုသူတို့၏ အသက်အိုးအိမ်အား ထည့်သွားသွင့်သွင့် စဉ်းစားပေးပေသည်။ ထိုအချက်ကို အကယ်၍ သူတို့အား ပြည်နှင်းအက်ပေးခြင်းက အထောက်အထား ဖြစ်ပေသည်။</p>

(၁၀၆၆) ဤသုတ်တော်ကို ထောက်၍ အွေးပြု၍ အွေးလမ်းအား တိုက်တော်မှုများက ကိုယ်တော်မှုများအား မဖော်နာမှ ဖောင်းထုတ်ခဲ့သည်။ ထို့နှင့် ရွှေ့ပြု၍ မြှုပ်အတွက် အမှန်းဘရားကို အကြေခံ၍ ပုံးထုတ်ခဲ့သည်။ အရှင်သည်ကား ဘုန်းတော်ရှင် ဖြစ်တော်မူ၏။ အရှင်သည်သည် မြှုပ်အတွက် ရှိယူပိုင်းစားမှု အားလုံးကို မဆိုလိုပေ။ ထိုသူများ၏ အနက်မှ ရန်သူဘက်တွင် ပါဝင် သော ရန်သူများကိုသာ ဆိုင့်ပေသည်။ ရန်သူများအား မောင်းထုတ်ခြင်း၊ ပြည်နှင်းအက်ပေးခြင်းမှာ နိုင်ငံတိုင်းတွင် ပြုလုပ်ရသော အကြေအနေသာ ဖြစ်ပေသည်။ သို့မဟုတ်က နိုင်ငံတော် အေးအုပ်းသာယာရေးအား မည်သည်နည်းနှင့်မျှ ထိန်းသိမ်းစေစွာ ရှောက်နိုင်မည် မဟုတ်ချေ။ ထို အပြင် ထို ရန်သူ တို့သည် ရန်သူ ဖြစ်လန်းကစား- လူသားများပင် ဖြစ်၍ ထိုသူတို့၏ အသက်အိုးအိမ် လျှို့မှုသည်လည်း အရေးကြီးလှုပေသည်။ အစွဲလာမ် သာသနာသည် ထိုသူတို့၏ အသက်အိုးအိမ်အား ထည့်သွားသွင့်သွင့် စဉ်းစားပေးပေသည်။ ထိုအချက်ကို အကယ်၍ သူတို့အား ပြည်နှင်းအက်ပေးခြင်းက အထောက်အထား ဖြစ်ပေသည်။

၅။	<p><b>مَا قَطَعْتُم مِنْ لَيْلَةٍ أَوْ تَرْكْتُمُوهَا قَائِمَةً عَلَى أَصْوَلِهَا فَيَأْذِنُ اللَّهُ وَلِيُخْرِجَ الْفَاسِقِينَ ﴿١﴾</b></p> <p>သင်တို့သည် အပင်ညွတ်အား ဖြတ်ပစ်သည် ဖြစ်စေ ငါး၏ အမြစ်ပေါ်၌ ရှင်လျက် ချွန်ထားခဲ့သည် ဖြစ်စေ ပရမတ် ဘုရားရှင်၏ ခွင့်ပြုချက်အတိုင်းသာ ဖြစ်၏။ ယူတ်မာသူတို့အား အရှက်ရလေန် ဖြစ်၏။</p>
၆။	<p><b>وَمَا أَفَاءَ اللَّهُ عَلَى رَسُولِهِ مِنْهُمْ فَمَا أَوجَفْتُمْ عَلَيْهِ مِنْ خَيْلٍ وَلَا رِكَابٍ وَلَكِنَّ اللَّهَ يُسَلِّطُ رُسُلَهُ عَلَى مَنْ يَشَاءُ وَاللَّهُ عَلَى كُلِّ شَيْءٍ قَدِيرٌ ﴿٢﴾</b></p> <p>သူတို့ထံမှ— ပရမတ်ဘုရားရှင်က ဥာဏ်စဉ်တော်ဆောင်အား လိုက်လျောပေးသော မြင်း ဒီးနှင်းနိုင်ရာ၌ သင်တို့ ဖိအား မပေးကြန်၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် အရှင်၏ ဥာဏ်စဉ်တော်ဆောင်အား စံချိန်ပြည့်နိုင်သူ အပေါ်၌ သော အာဏာသုတေသန၏။ ပရမတ်ဘုရားရှင်သည်ကား သဗ္ဗာလုံးစုံအား စည်းချိန်ချုပ်တော်မူ၏။</p>
၇။	<p><b>مَا أَفَاءَ اللَّهُ عَلَى رَسُولِهِ مِنْ أَهْلِ الْقُرْبَى وَلِلرَّسُولِ وَلِذِي الْقُرْبَى وَالْيَتَامَى وَالْمَسَاكِينِ وَابْنِ السَّبِيلِ كَيْ لَا يَكُونَ دُولَةً بَيْنَ الْأَعْبَيَاءِ مِنْكُمْ وَمَا آتَكُمُ الرَّسُولُ فَخُذُوهُ وَمَا نَهَاكُمْ عَنْهُ فَانْتَهُوا وَاتَّقُوا اللَّهَ إِنَّ اللَّهَ شَدِيدُ الْعِقَابِ ﴿٣﴾</b></p> <p>အရပ်သားများထံမှ— ပရမတ်ဘုရားရှင်က ဥာဏ်စဉ်တော်ဆောင်အား လိုက်လျောပေးရာတို့သည် ပရမတ်ဘုရားရှင်၊ ဥာဏ်စဉ်တော်ဆောင်၊ နိုးစပ်သော သူများ၊ မိဘများ၊ နှမ်းပါးသူများ၊ ခရီးသည်များ အတွက် ဖြစ်၏။ ငါးသည် သင်တို့နှင့် ပြည်စုံသူတို့၏ စပ်ကြား မောင်ပိုင်စီးခြင်း မရှိရရန်ဖြစ်၏။ ဥာဏ်စဉ်တော်ဆောင် ပေးကမ်းရာကို လက်ခံကြလော့၊ ဟန်းတားရာကို ရပ်စုံကြလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကေန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။</p>
၈။	<p><b>لِلْفَقَرَاءِ الْمُهَاجِرِينَ الَّذِينَ أَخْرِجُوا مِنْ دِيَارِهِمْ وَأَمْوَالِهِمْ يَبْتَغُونَ فَضْلًا مِنَ اللَّهِ وَرِضْوَانًا وَيَنْصُرُونَ اللَّهَ وَرَسُولَهُ أُولَئِكَ هُمُ الصَّادِقُونَ ﴿٤﴾</b></p> <p>သူတို့၏ အိမ်ဂော်များ၊ ညွှန်ပစ္စည်းများမှ မောင်းထုတ်ခံရ၍ ပြောင်းရွှေ့ခိုလှုလာသော ချို့တဲ့သူများသည် ပရမတ်ဘုရားရှင်၏ ထံမှ သိကွာပေးမှုနှင့် အရှင်၏ ကျော်နှစ်သက်မူကို ရှာဖွေကြ၍ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဥာဏ်စဉ်တော်ဆောင်အား ကူညီထောက်ပံ့ကြကုန်၏။ ထိုသူတို့သည် ဖြောင့်မှန်သူများ ဖြစ်ကြ၏။</p>
၉။	<p><b>وَالَّذِينَ تَبَوَّفُوا الدَّارَ وَالْإِيمَانَ مِنْ قَبْلِهِمْ يُحِبُّونَ مَنْ هَاجَرَ إِلَيْهِمْ وَلَا يَجِدُونَ فِي صُدُورِهِمْ حَاجَةً مِنَ أُوْثَا وَيُؤْثِرُونَ عَلَى أَنفُسِهِمْ وَلَوْ كَانَ بِهِمْ خَاصَّةٌ وَمَنْ يُوقَ شَحَّ نَفْسِهِ فَأُولَئِكَ هُمُ الْمُفْلِحُونَ ﴿٥﴾</b></p> <p>☆ ဦးစား ေး ဓာတုကုန်</p> <p>သူတို့၏ ရွှေအလျင်ပင် ယုံကြည်ချက်ရှိပြီးသူများသည် အိမ်ဂော်မှုနှင့် နေရာတကျရှိပြီး ဖြစ်ကြ၍၊ သူတို့ထံသို့ ပြောင်းရွှေ့လာသော သူများကို ချို့ခြင်းကြော်နှင့် သူတို့၏ ရင်တွင်း၌ ပြောပြာသလဲ ရှာဖွေ မတွေ့နိုင်လောက်အောင် ပေးကမ်းကြ၏။ ရွေးချယ်မှုဒ်၏ ထိသက်လွှာရှိသော်လည်း သူတို့၏ စိတ်ဥပုံးသားထက် ငါးတို့ကို အကျင့်ဖြစ်စေ၏။ သူ၏ စိတ်ဥပုံးသားထက် အလိုရမက်မှ ကာကွယ်သူ ထိုသူတို့သည် အောင်မြင်ပေါ်ကြမြောက်သူများ ဖြစ်၏။</p>
၁၀။	<p><b>وَالَّذِينَ جَاؤُوا مِنْ بَعْدِهِمْ يَقُولُونَ رَبَّنَا اغْفِرْ لَنَا وَلِإِخْرَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غَلَّ لِلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَوُوفُ رَّحِيمٌ ﴿٦﴾</b></p> <p>သူတို့၏ နောက်တွင်မှ ရောက်လာသောသူများက “အို ကံကြွောရှင် တပည့်တော်တို့နှင့် တပည့်တော်တို့ထက် အလျင် သတ်မှတ်ပေးခဲ့သော နောင်တော်တို့အား လွှတ်ပြုမြို့စေတော်မူပါ တပည့်တော်တို့၏ နှလုံးသား၌ ယုံကြည် သော သူတို့အပေါ် စိတ်ချုပ်တိုးမူ မစီစဉ်ပေးပါနှင့် အို ကံကြွောရှင် အရှင်သည် ညာတာသောအရှင် အကြောင်နာရှင် ဖြစ်ပေါ်၏”ဟု ဆုတေသန်းကြ၏။</p>

**أَلْمَ تَرِ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَتُخْرَجُنَّ مَعْنَمٌ وَلَا  
نُطِيعُ فِيْكُمْ أَحَدًا أَبَدًا وَإِنْ قُوْتُلُمْ لَنَنْصُرَنَّكُمْ وَاللَّهُ يَشَهِدُ إِنَّهُمْ لَكَادِبُونَ**

သီလကြောင် ဖြစ်သော သူတို့က သူတို့၏ ညီနောင် ကျမ်းစာစိုင်းသားများမှ ဖုံးကွဲပ်သော သူတို့အား “သင်တို့ကို နှင့်ထုတ်ခဲ့လျှင် ကျွန်ုပ်တို့သည်လည်း သင်တို့နှင့်အတူ ထွက်သွားကြမည် သင်တို့အတွက် ကျွန်ုပ်တို့သည် မည်သူ တစ်ဦးတစ်ယောက်ကို မည်သည့်အခါတွင်မှ နာခံမည်မဟုတ်၊ သင်တို့ကို တိုက်ခိုက်ခဲ့လျှင် ကျွန်ုပ်တို့က သင်တို့အား ကူညီထောက်ပံ့မည်ပင်”ဟု ပြောဆိုခဲ့သည်ကို သင် မမြင်မိဘလောက်။ ပရမတ်ဘုရားရှင်သည်ကား သူတို့ လူလိမ့် လူညာများ ဖြစ်ကြောင်း သက်သေပင် ဖြစ်၏။

**لَئِنْ أَخْرِجُوا لَا يَخْرُجُونَ مَعْهُمْ وَلَئِنْ قُوْتُلُوا لَا يَنْصُرُونَهُمْ وَلَئِنْ نَصْرُوهُمْ لَيُوْلَى الْأَذْبَارِ ثُمَّ لَا يُنَصْرُونَ**

ရှင်းတို့ မောင်းထုတ်ခြင်းခံရသော သူတို့သည် အတူတကွ ထွက်ခွာသွားကြသည် မဟုတ်ချေ။ ရှင်းတို့သည် တိုက်ခိုက် ခံရသောလည်း သူတို့သည် ကူညီကြမည် မဟုတ်ချေ။ ကူညီထောက်ပံ့သည့်တိုင် သူတို့သည် နောက်သို့ လှည့်ပြီး ကြမည်ပင်၊ တဖန် အကူအညီရတော့မည် မဟုတ်ချေ။

**لَأَنَّمُ أَشَدُ رَهْبَةً فِي صُدُورِهِمْ مِنْ اللَّهِ ذَلِكَ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ**

အမှန်မှာ သူတို့၏ ရင်တွင်း၌ သင်တို့အား ပရမတ်ဘုရားရှင်ထက် ပို၍ ကြောက်ချုံအားကောင်းကြ၏။ ယင်းမှာ သူတို့သည် နားလည်မှုမရှိသော လူမျိုး ဖြစ်သောကြောင့်ပင်တည်း။

**لَا يُقَاتِلُوكُمْ جَمِيعًا إِلَّا فِي قُرَىٰ مُحَصَّنَةٍ أَوْ مِنْ وَرَاءِ جُذُرٍ بِأَسْهُمْ بَيْنَهُمْ شَدِيدٌ تَحْسِبُهُمْ جَمِيعًا وَقُلُوبُهُمْ**  
**شَّتَّى ذَلِكَ بِأَنَّهُمْ قَوْمٌ لَا يَعْقُلُونَ**

အထိုက် အနိုင် သူတို့ အားလုံးသည် ထိန်းသိမ်းကာကွယ်ထားသည့် ဒေသတွင်းမှ သို့မဟုတ် ခံတပ်နောက်ကွယ်မှလွှဲ၍ သင်တို့အား တိုက်ခိုက်ရသည် မဟုတ်ချေ။ သူတို့၏ကြား ပဋိပက္ခမှာ ပို၍ ပြင်းထန်၏။ သူတို့အား တပ်စုနေသည်ဟု စဉ်းစား နှင့်သော်လည်း သူတို့၏ နှလုံးသားများမှာ ကွဲပြားနေကြ၏။ ယင်းမှာ သူတို့သည် အတွေးအခေါ် မရှိသော လူမျိုးဖြစ်ခြင်းကြောင့်ပင်တည်း။

**كَمَّلَ الَّذِينَ مِنْ قَبْلِهِمْ قَرِيبًا دَاقُوا وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ**

သူတို့သည် သူတို့၏ ရှေ့အလျှင် မကြာသေးမြို့မ သူတို့ကဲ့သို့ ဖြစ်၏။ သူတို့ အစီအမံများ၏ အကျိုးဆက်ကို မြည်းစမ်းရတော့၏။ သူတို့အတွက် ရူးနစ်နာကျင်သော ဝင်ကြေားသည် ရှိနေပြီ။

**كَمَّلَ الشَّيْطَانِ إِذْ قَالَ لِلنِّسَانِ اكْفُرْ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيءٌ مِنْكَ إِنِّي أَخَافُ اللَّهَ رَبَّ الْعَالَمِينَ**

အထိုက် အနိုင် သူတို့သည် လူသားအား ဖုံးကွဲပ်မှုပြုရန် ပြောဆိုသော မကောင်းဆိုးဝါး ကဲ့သို့ ဖြစ်၏။ သူသည် ဖုံးကွဲပ်လေသော ရှင်းက “ကျွန်ုပ်သည် သင်မှ ကင်း၏၊ ကျွန်ုပ်သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်အား ကြောက်ချုံ၏”ဟု ဆိုတော့၏။

**فَكَانَ عَاقِبَتُهُمَا أَلَّهُمَا فِي الْأَرْضِ خَالِدِينَ فِيهَا وَذَلِكَ جَزَاءُ الظَّالِمِينَ**

သို့ဖြင့် သူတို့နှစ်ဦးလုံး၏ နိဂုံးမှာ သူတို့နှစ်ဦး ကာလမဲ့ စခန်းချေရာ အပူမိုးပင် ဖြစ်တော့၏။ ဤသည် အမိုက်ကောင် များ အတွက် အစားပေးခံရမှုပင်တည်း။

**يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَلَا تَنْتَرِنْ تَنْفُسٌ مَا قَدَّمْتُ لِغِدٍ وَاتَّقُوا اللَّهَ إِنَّ اللَّهَ خَيْرٌ بِمَا تَعْمَلُونَ**

အိုး ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အား စဉ်းစားကောင့်ကြလော့၊ ဥပုံးစုံစုံကိုတို့အား မနက်ဖြန်အတွက် ဖုံးရပ်ခံ ရမည်ကို စောင့်ကြည့်စေ၍၊ ပရမတ်ဘုရားရှင်အား စဉ်းစားကောင့်ကြလော့၊ ကေန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကံ သမျက်ရှု သတင်းသိနေတော်မှု၏။

٠٤٧	<p style="text-align: center;"><b>وَلَا تَكُونُوا كَالَّذِينَ نَسُوا اللَّهَ فَأَنْسَاهُمْ أَنفُسَهُمْ أُولَئِكَ هُمُ الْفَاسِقُونَ</b></p> <p>ပရမတ်ဘုရားဘုရားရှင်အား မူထားသော သူတို့ ကဲသို့ မဖြစ်စေနိုင်။ သို့ဖြင့် အရှင်သည် သူဝါး၏ စရိတ်ကို သူတို့ မွေးနေစေ၏။ ထိုသူတို့သည် ယုတ်မာသူများ ဖြစ်ကြ၏။</p>
٠٤٨	<p style="text-align: center;"><b>لَا يَسْتَوِي أَصْحَابُ النَّارِ وَأَصْحَابُ الْجَنَّةِ أَصْحَابُ الْجَنَّةِ هُمُ الْفَائِزُونَ</b></p> <p>အပူမြို့၏ ပေါင်းစပ်များနှင့် ဥယျာဉ်ဘုံ၏ ပေါင်းဖော်များသည် မတူညီကြချေ။ ဥယျာဉ်ဘုံ၏ ပေါင်းဖော်များ:- ထိုသူတို့ သည် အောင်ပွဲခံသူများ ဖြစ်ကြ၏။</p>
٠٤٩	<p style="text-align: center;"><b>لَوْ أَنَزَلْنَا هَذَا الْقُرْآنَ عَلَى جَبَلٍ لَرَأَيْتَهُ خَاصِعًا مُتَصَدِّعًا مِنْ خَشْيَةِ اللَّهِ وَتِلْكَ الْأَمْثَالُ نَصْرِبُهَا لِلنَّاسِ لَعَلَّهُمْ يَتَفَكَّرُونَ</b></p> <p>အကယ်၍ ပါအရှင်သည် ကုန်အာန်အား တောင်တစ်ခုပေါ်သို့ ချမှတ်ပေးလျှင် ငါးသည် ပရမတ်ဘုရားရှင်အား ကြောက်ရှုံး အက်ကွဲ တုန်လှုပ်သွားသည်ကို သင် မြင်တွေ့ရလွှား။ လူသားတို့ စိုးစားသုံးသပ်အုံ့ကြာ ဤ ပမာဏိ ဥပမာပေးတော်မူ၏။</p>
٠٥٠	<p style="text-align: center;"><b>هُوَ اللَّهُ الَّذِي لَا إِلَهَ إِلَّا هُوَ عَالِمُ الْغَيْبِ وَالشَّهَادَةِ هُوَ الرَّحْمَنُ الرَّحِيمُ</b></p> <p>ထို အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏။ အရှင်မှာပ အခြား ဘုရားဟူ၍ မရှိ။ မျက်ကွယ် မျက်မျာ်က သိနေသော ထို အရှင်သည် ကရဏာရှင် အကြောင်နာရှင် ဖြစ်တော်မူ၏။</p>
٠٥١	<p style="text-align: center;"><b>هُوَ اللَّهُ الَّذِي لَا إِلَهَ إِلَّا هُوَ الْمَلِكُ الْقُدُوسُ السَّلَامُ الْمُؤْمِنُ الْغَيْرِ الْجَبَّارُ الْمُتَكَبِّرُ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ</b></p> <p>ထို အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏။ အရှင်မှာပ အခြား ဘုရားဟူ၍ မရှိ။ အရှင်သည် အာဏာတည်ရာ အရှင် မြတ်စွာသော အရှင်၊ ဗြိမ်းချမ်းစေသောအရှင်၊ ယုံကြည်ပုံအပ်ရမည့် အရှင်၊ စောင့်ရှောက်သောအရှင်၊ ဘုန်းတော် အရှင်၊ မယ်ကန်နိုင်သော အရှင်၊ အကြီးကျယ်ဆုံးသော အရှင် ဖြစ်၏။ ဦးထိပ်ထားရာ ပရမတ်ဘုရားရှင်သည် ရောပြန်း ကိုးကွယ်ရာတို့မှ ကင်းစင်၏။</p>
٠٥٢	<p style="text-align: center;"><b>هُوَ اللَّهُ الْخَالِقُ الْبَارِيُّ الْمُصَوِّرُ لَهُ الْأَسْمَاءُ الْحُسْنَى يُسْبِحُ لَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَهُوَ الْعَزِيزُ الْحَكِيمُ</b></p> <p>အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏။ ဖြစ်တည်စေသောအရှင်၊ စင်ကြယ်သောအရှင်၊ ပုံစံချေပေးသောအရှင် ဖြစ်၏။ သပ္ပါယ်သော ဂုဏ်တော်တိုင်းသည် အရှင်၏ အချုပ်အခြား ရှိ၏။ မိုးများအတွင်း ပြေအတွင်း ရှိသူတို့သည် အရှင် အား ဦးထိပ်ထားနေကြ၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>